

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်စာရေးဆရာ - ဖြိုးသူဝင်း

စာစဉ်(၁၁)



Chapter-1

"အဝေးကို ထွက်ပြေး သွားတာလား ... ဘယ်လောက် သတ္တိ နည်း လိုက်တဲ့ ကောင်လဲ ..." ထိုစကားကို ကြားသော် ယီယွမ်က အံ့ဩသွားခဲ့ သည် ။

"တောင်းပန်ပါတယ်... အစ်ကိုယီ... ထန်ယုရဲ့ စွမ်းရည်တွေက နိမ့်ပါးနေလို့ သူ့ကို တားဆီး မထားနိုင်ခဲ့ဘူး... သူ ထွက်ပြေးတာကို ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တာ..." ထန်ယုက ရှက်ရွံ့စွာ ပြောလိုက်၏။

ခံစားချက်ကို ထုတ်မပြသော်လည်း ထန်ယုက သူ့ကိုယ်သူ ယခုအချိန်၌ အလွန် အသုံးမကျသလို ခံစားနေရသည် ။

ယီယွမ်တွင် လတ်တလော၌ ကိစ္စအများ အပြား ဖြစ်ပျက် နေခဲ့သော်လည်း သူက ထိုအထဲမှ ကိစ္စလေး တစ်ခုကိုပင် မကူညီနိုင်ခဲ့ပေ။

လက်ရှိအချိန်တွင် ယီယွမ်အတွက် ဝမ်ယွမ်က ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ အမှုန့်ခြေနိုင်၏။ သို့သော် ထန်ယုအတွက်မူ ဝမ်ယွမ်က မြင့်မားသော တောင်တစ်လုံးကဲ့သို့ သန်မာ နေသေးသည် ။

ထန်ယုက ဝမ်ယွမ်မှာ ယီယွမ်အတွက် အမြစ်တွယ်နေသော ရန်သူဖြစ်ကြောင်း သိခဲ့သော်လည်း ယခု ဝမ်ယွမ်က အဝေးသို့ ထွက်ပြေးသည်ကို မည်သို့မှ မလုပ်နိုင်ခဲ့ဘဲ ရပ်ကြည့်နေခဲ့ရသည် ။ ဤအရာကြောင့်ပင်

သူက အကူအညီ မပေးနိုင်သလို ဖြစ်နေ၍ ရှက်ရွံ့နေခဲ့ခြင်း ဖြစ်၏။

ယီယွမ်က လက်ခါပြလိုက်ရင်း ပြောလိုက်သည် ။ "စိတ်ထဲမထားပါ နဲ့ ညီလေးထန်... ဝမ်ယွမ်က ကနေတဲ့ လူပြက်တစ်ယောက်ပဲ... ငါ့သူ့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ်... ငါက အဆုံးမဲ့တော့အုပ် ကနေ ပြန်ထွက် လာပြီဆိုရင် သူနဲ့ သူ့အဖေကိစ္စကို ရှင်းလင်း ဖယ်ရှားပစ်ရမယ်..."

သူက အဆုံးမဲ့တော့အုပ်မှ ပြန်ထွက်လာချိန်တွင် သူ၏ ဖခင် ယီဟန်လည်း တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်ခွာလာခဲ့ပြီ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် သူတို့ သားအဖ နှစ်ယောက် အတူလက်တွဲ၍ ချင်နိုင်ငံ တစ်ခုလုံးကို အလွန်ကြီးမားသော အံ့အားသင့်မှုများ ပေးစွမ်းမည် ဖြစ်သည် ။

သို့သော် ထန်ယုက ထိုစကားကို ကြားသော် ပြောစရာစကား မရှိတော့သလို ဖြစ်သွားခဲ့၏။ ဂိုဏ်းတူ အစ်ကိုကြီးယီက တကယ် အထက်စီး ဆန်လွန်းတာပဲ... အဓိကအားဖြင့် ချင်နိုင်ငံ တစ်ခုလုံးတွင် ဝမ်ဒွန်ဟိုင်းကို ရှင်းလင်း ဖယ်ရှားမည်ဟု မည်သူမှ မပြောရဲသော်လည်း သူက ယခု ထိုစကားကို ပုံမှန်သဘောဖြင့် အေးအေးဆေးဆေး ပြောနေခဲ့၏။

ယီယွမ်က သည်းခံ စောင့်ဆိုင်းရခြင်းကို မကြိုက်ဘဲ လူတစ်ယောက်က လက်စားပြန်ချေရန် မည်မျှပင် စောင့်ဆိုင်းနေရပါစေ နောက်ကျခြင်း မရှိဟူသည့် စကားကို လက်မခံသည့် လူစားမျိုးဖြစ်သည် ။ သူ၏ ခံယူချက်က လူတစ်ယောက်သည် လက်စားချေရမည် ဆိုပါက ချက်ချင်း လက်စားချေရမည် ဟူသော ဝါဒ ဖြစ်ပေလိမ့်မည်။

ဖိန်ချင်းပေါင်က သူ့အား သေမလိုဖြစ်အောင် ပြုလုပ်ခဲ့သည် ။ ယခု အသတ်ခံခဲ့ရပြီ ဖြစ်၏။

လင်ထန်းချန်နှင့် ကျန်းဟန်က လျှူအာကို ထိုသို့ပြုလုပ်ခဲ့၏။ ယီယွမ်က အကယ်ဒမီ၏ စည်းကမ်းများကို ချိုးဖောက်ပြီး ထိုသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပေ၏။

ချီစွမ်းအင်နယ်ပယ် တစ်ယောက်တလေမှ ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိပေ။ ယီယွမ်က ထိုကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်သည်။ ။

ထိုသို့သော ဘဝမျိုးကသာ ကျေနပ်စရာ ကောင်းပေ၏။

ထန်ယုကလည်း ထိုသို့သော ဘဝ တစ်ခုရရှိရန် စိတ်ကူး ရှိသော်လည်း ထိုဘဝမျိုးတွင် မည်သူမှ အသက်မရှင်နိုင်ပေ။

ယီယွမ်ကဲ့သို့ မိုးကောင်းကင်ကို ဆန့်ကျင်သော လူမျိုးမှ ပင် ထိုသို့သော ဘဝမျိုး၌ အသက်ရှင်နိုင်စွမ်း ရှိပေသည်။ ။

ဝမ်ယွမ်က ယီယွမ်ကို ကြောက်ရွံ့နေခဲ့၍ အထိတ်တလန့် ထွက်ပြေးသွားခြင်း ဖြစ်၏။

ဤကဲ့သို့ အခြေအနေမျိုးတွင် ဝမ်ယွမ်က အကယ်ဒမီ၏ စည်းကမ်းများကိုသာ အကာအကွယ် ယူရမည် ဖြစ်သည်။ ။ သို့သော် ထိုစည်းကမ်းများက ယီယွမ်အတွက် အလဟဿ ထားရှိမှု ဖြစ်ပြီး သူ့ကို တားဆီးနိုင်စွမ်း မရှိပေ။

ယခုအချိန်၌ ယီယွမ်က စိတ်ကြွနေသောသူ ဖြစ်သည်။ ။ သူက ကျန်းဟန်နှင့် လင်ထန်းချန်ကို သတ်ဖြတ်ရဲခဲ့၍ ဝမ်ယွမ်ဆိုသော သူ့ကို သေချာပေါက် သတ်ဖြတ်ရဲပေမည်။

အမှန်တကယ်တွင် ဝမ်ယွမ်နှင့် ယီယွမ်တို့ အကြားမှ ရန်ကြွေးက ယီယွမ်နှင့် လင်ထန်းချန် တို့ ကြားမှ ပြဿနာထက် အဆပေါင်းများစွာ ပို

မိုးကြီးမားပေ၏။

သို့ဖြစ်၍ သူက နောက်ဆုံး ရလဒ် မထွက်ပေါ်လာသေးခင် ထွက်ပြေးသွားခဲ့၏။

ဝမ်ယွမ် ကြောက်ရွံ့သည် မှာ နောက်ဆုံးရလဒ် ထွက်ပေါ် လာပြီး နောက် သူက မလွတ်မြောက် နိုင်တော့မည်ကိုပင် စိုးရိမ်သွားခြင်း ဖြစ်သည် ။

"အမှန်တကယ်တော့ အခြားကိစ္စတစ်ခု ရှိသေးတယ် ပိုဏ်းတူအစ်ကိုကြီး ယီ... ဒါပေမဲ့ ကျွန်တော် ပြောသင့်လား မပြောသင့်ဘူးလား ဆိုတာ မခွဲခြားတတ်သေးဘူး..." ထန်ယုက ပြောလိုက်၏။

"မင်းက ဘာလို့ ငါ့ကို သူစိမ်းတစ်ယောက်လို ပြောနေရတာလဲ... ညီလေးထန်... တစ်ခုခု ပြောစရာရှိနေရင် ပြောသာပြောလိုက်..."

"လင်ထန်းချန်က လျူအာ မိန်းကလေးကို ပစ်မှတ်ထားတာ နည်းနည်း ထူးဆန်းနေတယ်လို့ ကျွန်တော်က အမြဲတမ်း ခံစားနေခဲ့ရတယ်... ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် လင်ထန်းချန်က အစ်ကိုယီကို ပုံရိပ်ယောင် မျှော်စင်မှာ တစ်ဖက်သတ် ရန်ငြိုးဖွဲ့ခဲ့တယ် ဆိုရင်တောင် ဒီလိုမျိုးကိစ္စကို လုပ်ရဲမှာ မဟုတ်ဘူး ဒါကြောင့် ကျွန်တော်က အံ့ဩနေလို့ ဒီကိစ္စကို အခြားသူတွေလည်း မြင်တွေ့လိုက်မယ်လို့ ယူဆပြီး ဒီဖြစ်ရပ်ကို အသေးစိတ် လေ့လာ စုံစမ်းလိုက်တော့ ကျွန်တော်က တစ်ခုခုကို ရှာဖွေတွေ့ရှိမိခဲ့တယ်..." ထန်ယုက ပြောလိုက်သည် ။

ယီယွမ်က ကျန်းဟန်နှင့် လင်ထန်းချန်ကို သတ်ခဲ့သည့် အချိန်က ဒေါသ အလွန် ထွက်နေခဲ့ရာ သူက အများကြီး မတွေးခဲ့ပေ။ လင်ထန်းချန်က ဤသို့ ပြုလုပ်ခြင်းမှာ ပုံရိပ်ယောင် မျှော်စင်မှ ကိစ္စကြောင့် ဖြစ်မည်ဟု သာ ယီယွမ်က ယူဆထားခဲ့၏။

ယခု သူက ဂရုတစိုက် စဉ်းစားလိုက်သောအခါ ပုံရိပ်ယောင် မျှော်စင်၌ သူက လင်ထန်းချန်ကို အရှက်ရစေခဲ့သည့်တိုင် ထိုကိစ္စက အခြားသူကို သေစေလိုသည် အထိ မကြီးကျယ်ပေ။

သို့ရာတွင် ကျန်းဟန်၏ အပြုအမူများက လင်ထန်းချန်၏ လက်အောက်မှ ကိစ္စများ ဖြစ်ရာ ဖြစ်လာသော ကိစ္စများက ပုံမှန်အတိုင်း ဖြစ်သည်။ ။

ဤဖြစ်ရပ်တွင် လျှို့ဝှက်ချက်များ အမှန်တကယ် ရှိနေမည်ဟု ယီယွမ်လည်း ထင်မှတ် မထားခဲ့ပေ။

"ညီလေးထန် ဆိုလိုတာက ဝမ်ယွမ်လား..." ယီယွမ်က လျင်လျင်မြန်မြန်ပင် ဝမ်ယွမ်ဟု ခန့်မှန်းလိုက်သည်။ ။

ထန်ယုက ခေါင်းညိတ်၍ ပြောခဲ့၏။ "ဟုတ်တယ်... ပုံရိပ်ယောင် မျှော်စင်ရဲ့ စမ်းသပ် စစ်ဆေးခြင်း အပြီးမှာ ဝမ်ယွမ်နဲ့ လျူယူရှိတို့ က လင်ထန်းချန်ကို သွားရှာတာ တစ်စုံတစ်ယောက်က တွေ့လိုက်တယ်... တကယ်တော့ အဲဒီအချိန်မှာ သူတို့ က သွားရှာစရာ အကြောင်း မရှိဘူး... ဟုတ်တယ်မလား..."

"ခန့်မှန်းနေစရာ မလိုတော့ဘူး... သူတို့ ကပဲ ပြဿနာရှာခဲ့တာ သေချာတယ်... ငါက ပုံရိပ်ယောင် မျှော်စင်မှာ လင်ထန်းချန်ကို အရှက်ခွဲခဲ့တယ် ဆိုပေမဲ့ အဲဒီကိစ္စက လူသေရလောက်တဲ့ အထိ မကြီးမားဘူး... လင်ထန်းချန်က အစကတည်းက စိတ်သဘောထား သေးသိမ်တဲ့ သူတစ်ယောက်ပဲ... သူတို့ က သွေးထိုးပေးလိုက်ရင် သူ့ရင်ထဲက မကျေနပ်ချက်တွေက ပေါက်ကွဲ ထွက်လာမှာ ပဲ... သူက ဒီလိုကိစ္စကို ပြုမူခဲ့တာ မထူးဆန်းတော့ဘူး..." ယီယွမ်၏ မျက်နှာက တဖြည်းဖြည်း တင်းမာလာခဲ့၏။ ။

"ဒါပေမဲ့ ဝမ်ယွမ်က လွတ်မြောက် သွားပြီ... အခု ဘာလုပ်ရတော့မှာလဲ..." ထန်ယုက မေးမြန်းလိုက်၏။

"သူ့ကို ပထမဆုံး ပြေးခွင့် ပေးလိုက်ပါဦး... အခုအချိန်မှာ အရေးအကြီးဆုံးက လျူအာရဲ့ ကိစ္စပဲ... ငါက အဆုံးမဲ့တော့အုပ် ကနေ ပြန်ရောက်လာရင် သူ့ကို ရှင်းပစ်မယ်... ဒါပေမဲ့ လျူယူရှိရဲ့ စိတ်က မြွေတစ်ကောင်လို မာယာများ ပြီး ကင်းမြီးကောက် တစ်ကောင်လို အဆိပ်ရှိတယ်... ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် လျူအာကို ယုတ်မာတဲ့ အကြံအစည်က သူမဆီကနေ ထွက်လာတာပဲ ဖြစ်မှာ ..." ယီယွမ်၏ စကားများ တွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပါဝင်နေခဲ့သည် ။

"မိန်းမတစ်ယောက်ရဲ့ စိတ်က ကြောက်စရာ အကောင်းဆုံးပဲတဲ့ ... သေချာတာကတော့ အဲဒီ မိန်းကလေးက သူမလို မိန်းကလေးပဲ ထင်တယ်..." ထန်ယုက ကောက်ချက် ချလိုက်၏။

ယီယွမ်က မတ်တတ်ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည် ။ "ငါ ခဏလောက် အပြင်သွားဦးမယ်..."

ထို့နောက် သူက ချက်ချင်း ထွက်ခွာ သွားခဲ့၏။

ယီယွမ်၏ နောက်ကျောကို ကြည့်၍ ဟု ရန်ယွမ်က ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည် ။ "ဒီလူလိမ်ကောင်က ခဏလေးလောက်ကို ရပ်မနေနိုင်ပါလား..."

ထန်ယုက အသာအယာ ပြုံးလိုက်၏။ "ဂိုဏ်းတူအစ်ကိုကြီး ယီက ကျေးဇူးတရားနဲ့ ရန်ကြွေးကို ခွဲခြားထားတဲ့ သူတစ်ယောက်ပါ... အခြားသူတွေက သူ့အပေါ် ကောင်းရင် သူက ဆယ်ဆ ပြန်ကောင်းတယ်... တကယ်လို့ အခြားသူတွေက သူ့အပေါ် ထိခိုက်အောင် လုပ်ရင် သူကလည်း

ဆယ်ဆပြန်ပေး လိုက်တယ်လေ..."

"ဟူး ... သူက ပြဿနာ ရှာချင်နေမှ တော့ အဲဒီလူသေပြီပဲ... သူက ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော် အောင်မြင်ခဲ့ပြီ ဆို တော့ အဆင့်မြင့်အဖွဲ့ရဲ့ အတွင်းစည်းတပည့် အဆင့်အတန်းနဲ့ ညီနေပြီ.. စူးယူဘိုင်က သူ့ကို ဘာမှ မလုပ်ရဲတော့ဘူးလို့ ငါထင်တယ်..." ဟု ရန် ယွမ်က သက်ပြင်း တစ်ချက်ချ၍ ပြောဆိုလိုက်သည်။ ။

ယီယွမ်က တံခါးအပြင်ဘက်သို့ ခြေချလိုက်သည် နှင့် အခြားတစ် ယောက်က သူ၏ လမ်းကို ပိတ်ထားခဲ့သည် ။ ထိုသူမှာ ယီယွမ်နှင့် ယှဉ်ပြိုင်ရန် ယခင်ကတည်းက စီစဉ်ထားခဲ့သော ဝူလျှိုချန်ပင် ဖြစ်၏။

"ဂိုဏ်းတူညီလေးယီ... မင်းက တကယ် အစွမ်းထက်တာပဲ... မင်းက ချီစွမ်းအင် နယ်ပယ်နဲ့ ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို တကယ်ပဲ ဖြတ်ကျော် နိုင်ခဲ့တယ်..." ဝူလျှိုချန်က ယီယွမ်ကို မြင်သည် နှင့် လေး လေးစားစား ချီးကျူးလိုက်သည်။ ။

"ဒါကြောင့် ဂိုဏ်းတူ အစ်ကိုကြီးဝူ လာတာလား... ကောင်းကင်ဘုံကိုးခု လျှောက်လမ်းက ကံကောင်း သွားလို့ ပါ... ဒီလော က်ကြီး ထူးချွန်တာ မဟုတ်ပါဘူး..." ယီယွမ်က သူ၏ စိတ်မရှည်မှုကို ထိ န်းချုပ်၍ ပြန်လည် ဖြေကြားလိုက်၏။

ယီယွမ်က ဝူလျှိုချန်က သူနှင့် ယှဉ်ပြိုင်ရန် လာရောက်ခြင်း

ဖြစ်ကြောင်း သိရှိသည်။ သို့သော် ဤ အချိန်၌ သူက ဝူလျှိုချန်နှင့် တိုက် ခိုက်ရန် မည်သို့ စဉ်းစားနိုင်မည်နည်း။

"ဟီး ဟီး ... ညီလေးယီက ငါ လာရတဲ့ အကြောင်းရင်းကို သိပြီး ဖြစ် မှာ ပါ... ညီလေးယီက ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော် အောင်မြင်ခဲ့ပြီး အဆင့်(၉) ချီစွမ်းအင် အဆင့်ကို တက်ရောက် သွားပြီ ဖြစ်လို့ ညီလေးက သေချာပေါက် မိုးကောင်းကင်အဆင့် ကျောင်းသား တစ်ယောက်ရဲ့ စွမ်းအား ရှိနေပြီလေ... အရင်က ညီလေး ယီ ကတိပေးထားခဲ့တဲ့ သဘော တူညီချက်လေးကို ဖြည့်ဆည်းပေးပြီး ငါနဲ့ တိုက်ခိုက်နိုင်မလား သိချင်လို့ ပါ..." ဝူလျှိုချန်က သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

"တောင်းပန်ပါတယ် ဂိုဏ်းတူ အစ်ကိုကြီးဝူ ... အခု ကျွန်တော်က လုပ်စရာ တစ်ခုရှိနေသေးလို့ ဂိုဏ်းတူအစ်ကိုကြီး တိုက်ခိုက်ချင်တယ် ဆိုရင် နောက်တစ်ရက်ကို ရွေးလိုက်ပါလား..." ယီယွမ်က ချက်ချင်း ပယ်ချလိုက်၏။

ဝူလျှိုချန်က ထိုစကားကို ကြားသော် သူ၏ တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ကပျာကယာ ပြောဆိုလိုက်သည်။ "ဒီလိုလုပ်လို့ မရဘူးလေ... မင်းက ကျင့်စဉ်အဆင့် ခိုင်မာအောင် လုပ်ဆောင်ဖို့ တံခါးပိတ်လေ့ကျင့်တော့မယ် ဆိုတာ ငါသိတယ်... နောက်နှစ်ရက်နေရင် အဆုံးမဲ့စစ်ဆေးခြင်း စပြီး... ဘယ်လောက် ကြာအောင် စောင့်ရမလဲဆိုတာ ဘယ်သူက သိမှာ လဲ... ငါတို့ က နောက်တစ်ရက် ရွေးမှာ ထက် ဒီနေ့ပဲ ယှဉ်ပြိုင်ကြတာ ပိုကောင်းတယ်..."

ဝူလျှိုချန်၏ မျက်လုံးများက မျှော်လင့်ချက်များ အပြည့်ဖြင့် ယီယွမ်ကို ကြည့်နေခဲ့၏။

ဂူလျှိုချန် အတွက် တိုက်ခိုက်ခြင်းက သူ၏ ဘဝမှ အရာအားလုံး ဖြစ်ပေသည်။ ။

ယီယွမ်က စိတ်ပျက် လက်ပျက် ပြောဆိုရန်သာ တတ်နိုင်ခဲ့၏။ "ဂိုဏ်းတူ အစ်ကိုကြီးဂူ... ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ သဘောတူညီမှုက မယှဉ်ပြိုင်ခင် ကျွန်တော် မိုးကောင်းကင်အဆင့် ရောက်နေမှ ပဲ မဟုတ်လား... ဒါပေမဲ့ အခု လက်ရှိ ကျွန်တော်က မြေကမ္ဘာ အဆင့် ကျောင်းသား တစ်ယောက်ပဲ ရှိသေးတာလေ... တကယ်လို့ ဂိုဏ်းတူအစ်ကိုကြီး ယီက အတင်းအကြပ် ဖိအားပေးနေရင် ဒါက ခွန်အားကြီးမားသူက ခွန်အားနိမ့်ပါးသူကို အနိုင်ကျင့်လိုက်တာပဲ မဟုတ်လား..."

"ဒါက... ဒါပေမဲ့ ဂိုဏ်းတူညီလေးယီရဲ့ တိုက်ခိုက်မှု စွမ်းရည်က တုန်လှုပ်စရာ ကောင်းတယ်လေ... မင်းက အဆင့်(၉) ချီစွမ်းအင် အဆင့်ပဲ ရှိသေးပေမဲ့ မင်းရဲ့ ခွန်အားက မိုးကောင်းကင်အဆင့် ကျောင်းသားတွေ အောက် မနိမ့်ကျဘူး... ဟုတ်တယ်မလား... ငါ့ရဲ့ အမြင်အရဆိုရင် အခုညီလေးယီရဲ့ ခွန်အားနဲ့ သိုင်းပညာ လမ်းစဉ်ကို တက်ရောက်လာရင် ညီလေးရဲ့ အဆင့်က ငါ့ထက်နိမ့်ကျမှာ မဟုတ်ပါဘူး..." ဂူလျှိုချန်ကို ထိုသို့ အလွယ်တကူ လှည့်စား၍ မရပေ။

ယီယွမ်က လျှူယူရှိကို ရှာဖွေရန် အလျင်လိုနေခဲ့ရာ ယခု ဂူလျှိုချန်က သူ၏ အချိန်ကို ဖြုန်းတီးနေခဲ့ရာ သူက စိတ်တိုလာခဲ့ပြီး ပြောဆိုလိုက်သည်။ ။ "ကောင်းပြီ... ဂိုဏ်းတူ အစ်ကိုကြီးဂူက ကျွန်တော့်ဆီက ဓားချက် တစ်ချက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်ပြီဆိုရင် ဂိုဏ်းတူအစ်ကိုကြီး ဂူနဲ့ ကျွန်တော် ယှဉ်ပြိုင်ပေးမယ်... အန္တရာယ် မရှိလောက်ပါဘူးနော်..."

ဂူလျှိုချန်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး အံ့အားသင့်စွာ မေးမြ

န်းခဲ၏။

"တကယ် ပြောနေတာလား..."

"တကယ်ပြောနေတာ... သတိရပါ... ဒါကို ထိပ်တိုက် ရင်ဆိုင်ရမှာ နော်... တကယ်လို့ ဂိုဏ်းတူအစ်ကိုကြီးက ရှောင်တိမ်းမယ်ဆိုရင် ကျွန်တော်နဲ့ ယှဉ်ပြိုင်ချင်တဲ့ ကိစ္စကို မေ့လိုက်တော့..." ယီယွမ်က လေးလေးနက်နက် ပြောဆိုလိုက်သည်။ ။

"ဟား ဟား ဟား... အန္တရာယ် မရှိနိုင်ပါဘူး... လာထား..." ဂူလျှိုချန်က အားပါးတရပင် ရယ်မောလိုက်၏။

ယီယွမ်က ကန်ဟွာဓားကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူ၍ သူပေါင်းစပ်ထားသည့် ဓားစိတ်ဆန္ဒကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ။

မူလက ဂူလျှိုချန်၏ မျက်နှာတွင် အပြိုးများ ဝေဆာနေခဲ့သော်လည်း ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ။ ထိုကြောက်စရာ ကောင်းသော ဓားစိတ်ဆန္ဒက သူ့အား လက်တွေ့တွင် မွန်းကျပ်သွားစေခဲ့၏။

ဤသို့သော ဓားစိတ်ဆန္ဒ တစ်ခုကို ထိပ်တိုက် ရင်ဆိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

ဂူလျှိုချန်က သူ၏ ခြေသိုင်းပညာရပ်ကို ကတိုက်ကရိုက် ထုတ်ဖော်ပြီး ထိုဓားစိတ်ဆန္ဒကို ရှောင်တိမ်း လိုက်ရပေသည်။ ။
